

အပ်ကောင် နဲ့ <a-pout kaun> ①腐尸 ②(喻)佛教谓躯体
 အပ်ခဲ့ ကဲ <a-pout khan> 将食物发酵: ဆန်းရေစိမ့် ~ ပြီးထောင်းပါ။ 先把米浸泡在水里发酵后再捣烂。
 အပ်ချု ကဲ <a-pout khya'> ①服药解毒: ~ ဆေး 去火解毒药 ②说人坏话, 揭人短, 谤谤
 အပ်ချို့နှင့် နဲ့ <a-pout khyein> ①前半夜时间(指晚七点至十二点) ②事业失败、计划破产等倒霉的时候
 အပ်ဆန် ကဲ <a-pout hsan> 上火
 အပ်ထ ကဲ <a-pout hta'> 上火
 အပ်နဲ့ နဲ့ <a-pout nan'> ①腐臭味, 馊味, ②(喻)丑闻
 အပ်နိုင်ဆေး နဲ့ <a-pout nain zei:> 清热解毒药
 အပ်ဖျား နဲ့ <a-pout phya:> 上火发烧
 အပ်ရှုံး နဲ့ <a-pout yet> (占卜)不吉利的日子
 အပ်ဝင်း နဲ့ <a-pout wan:> 因火气盛而泻肚
 အပ်အစား နဲ့ <a-pout a-sat> 腐烂物
 အပ်အဆွေး နဲ့ <a-pout a-hswei:> 腐朽物
 အပ်အသိုး နဲ့ <a-pout a-tho:> ①腐烂发臭的鱼肉、蔬菜; 馊饭菜 ②污臭物
 အပို့ နဲ့ <a-pein'> 【医】荨麻疹, 风疹块
 အပို့ထ ကဲ <a-pein' hta'> 起荨麻疹, 起疙瘩
 အပ်ယဲ နဲ့ <a-pe> ①遗弃物, 抛弃物: ~ ဝါယဲ့ 废品, 抛弃物 ②土地面积的量词, 相当于1.75英亩
 အပ်ယဲ့ခဲ့ နဲ့ <a-pe gan> ①被排除在外者 ②被遗弃之物
 အပို့ နဲ့ <a-pe> [巴]恶趣, 恶道
 အပို့လား ကဲ <a-pe la:> (迷信)下恶道
 အပို့သမား နဲ့ <a-pe dh-ma:> 恶棍, 无赖
 အပျူးအငှား ကဲ <a-pyu a-hnga> 殷勤, 好客: ~ ပည့်သည်။ 殷勤招待。
 အပျော့ နဲ့ <a-pyaw'> ①软的, 软的东西 ②(俚)不在话下之事: ဒါလောက်တော့ ~ ပေါ့။ 这点儿不在话下。
 အပျော့ခဲ့ နဲ့ <a-pyaw' zwe:> 软磨的办法: ဒိုလှု ~ ဒေသေးနှင့်လာချေ့တော့ပါသွားတာပေါ့။ 这人采取软磨和哄骗的办法, 当然被拉过去了。
 အပျော့အညွှဲ့ နဲ့ <a-pyaw' a-nyan> 软弱
 အပျော့ I နဲ့ <a-pyaw> 娱乐; 消遣: ~ သက်သက် 单纯为了娱乐 II ကဲ <a-pyaw> 消遣性: အပျော့ပြု ~ ဖတ်သည်။ 读书消遣。
 အပျော့ကျူး: ကဲ <a-pyaw kyu:> ①贪玩, 玩过头: သံကြန်မှာ ~ လိုအကွဲရောက်သည်။ 泼水节玩得过分因此吃了苦头。 ②沉溺于酒色, 纵欲
 အပျော့ကျုံး ကဲ <a-pyaw kyan> (男性对女性)玩弄; 不是真心想娶: ရှင်ကသူ့ကိုအထူးပြုတာလား ~ တာလား။ 你是真心想娶她, 还是想玩弄她呢?

အပျော့တော်ဆက် I ကဲ <a-pyaw daw hset> = ပျော့တော်ဆက် II နဲ့ <a-pyaw daw zet> = ပျော့တော်ဆက်
 အပျော့ထင်း နဲ့ <a-pyaw dan:> 业余的; 志愿的: ~ ဓာတ်ပုံပညာရှင် 业余摄影家 / ~ တပ် 志愿军
 အပျော့မယား နဲ့ <a-pyaw m-ya:> 姊头, 情妇
 အပျော့လိုက် ကဲ <a-pyaw lait> = အပျော့အပါးလိုက်
 အပျော့လင်း နဲ့ <a-pyaw lin> 情夫
 အပျော့အပါး နဲ့ <a-pyaw a-pa:> ①娱乐; 娱乐活动 ②花天酒地
 အပျော့အပါးလိုက် ကဲ <a-pyaw a-pa: lait> ①寻花问柳 ②寻欢作乐, 娱乐
 အပျော့အပိုက် နဲ့ <a-pyaw a-pait> 欢乐, 快乐
 အပျော့အပြုံး နဲ့ <a-pyaw a-pyet> 逗乐, 逗趣儿, 开玩笑: အတည်အသေခြားပြောရမယ်နေရာမှာ ~ ပြောသင်မကောင်ဘူး။ 在该正经的场合开玩笑可不好。
 အပျော့အဆွဲ့ နဲ့ <a-pyaw a-shwin> 愉快, 欢乐
 အပျော့ နဲ့ <a-pyo> 少女, 处女: ~ ဇား 老处女, 大龄女青年: ~ ခေါင်: 姑娘们中的头儿 / ~ စကား 情话 / ~ ခေါင် 闺房
 အပျော့ကဲညာ နဲ့ <a-pyo k-nya> 少女, 姑娘
 အပျော့ကိုယ် နဲ့ <a-pyo go> ①处女 ②处女贞操: ~ မယ်က် 保持处女贞操
 အပျော့ကိုယ်ဝါး နဲ့ <a-pyo ko wun> 头胎, 第一胎
 အပျော့ကြီးဗားဗား နဲ့ <a-pyo gyi: pha: ba:> 大姑娘: ဘူး သား ~ ဖြစ်နေပြီ။ 他的女儿已长成大姑娘了。
 အပျော့စိုး နဲ့ <a-pyo zo'> 刚入青春期的少女
 အပျော့စင် နဲ့ <a-pyo zin> 处女
 အပျော့စစ် I နဲ့ <a-pyo zit> 处女 II ကဲ <a-pyo sit> 保持贞操
 အပျော့စိတ် နဲ့ <a-pyo zeit> 少女性格, 少女心理: စိတ်ဆောင် ကျေားပေမယ့် ~ မကုန်သေး။ 虽然结了婚, 还保留着少女性格。
 အပျော့တာရာယ် နဲ့ <a-pyo t-khu' lat> 因故解除婚约的处女
 အပျော့တော် နဲ့ <a-pyo daw> ①官妓, 宫女 ②缅剧中最先出场跳舞的女演员
 အပျော့တော်ကဲ နဲ့ <a-pyo daw ga:> 宫女舞(缅歌舞剧的第一个节目)
 အပျော့တော်ခေါ်း နဲ့ <a-pyo daw gan:> 宫女舞节目
 အပျော့တော်ထွက် ကဲ <a-pyo daw htwe:> (缅剧)宫女出场表演舞蹈
 အပျော့ပေါက် နဲ့ <a-pyo baut> 刚发身的少女
 အပျော့ပေါက်စွာ နဲ့ <a-pyo paut sa:> 刚发身的少女, 刚进入青春期的少女
 အပျော့ပန်းပွင့် ကဲ <a-pyo ban: pwin> 女子刚发身